



အမျိုးသမီးမဟာမိတ်အဖွဲ့-မြန်မာ

Women Advocacy Coalition - Myanmar

၂၀၂၂ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့အထိမ်းအမှတ် သဝဏ်လွှာ

ဒီမိုကရေစီစံနှုန်းများကို ထောက်ခံကျင့်သုံးရန်နှင့် သက်ဆိုင်ရာအစိုးရများမှ ဒီမိုကရေစီစနစ်ကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်ကာ ကုလသမဂ္ဂအထွေထွေညီလာခံမှ ၂၀၀၇ ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့မှစတင်၍ နိုင်ငံတကာဒီမိုကရေစီနေ့အားကျင်းပရန် ဆုံးဖြတ်ခဲ့ကြပြီး မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာဒီမိုကရေစီနေ့အား ၂၀၁၁ ခုနှစ်မှ စတင်ကျင်းပခဲ့ပါသည်။

ယခု ၂၀၂၂ ခုနှစ်တွင် “ဒီမိုကရေစီခိုင်မာဖို့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်ဖို့” ဟူသော ဆောင်ပုဒ်ဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ နိုင်ငံတကာဒီမိုကရေစီနေ့ အထိမ်းအမှတ် အား လက်ရှိရင်ဆိုင်နေရသောနိုင်ငံရေးအခက်အခဲနှင့် စစ်ကောင်စီ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုစနစ် အား စနစ်တကျဖျက်ဆီးနေသည့်ကြားမှ ကျင်းပခြင်းသည် ဒီမိုကရေစီ စံတန်ဖိုးများအား အထူး အလေးထားခြင်းကိုဖော်ပြခြင်းဖြစ်သည်ဟုရှုမြင်ပါသည်။

ပြည်သူ့အုပ်ချုပ်မှုစနစ်ဟုအဓိပ္ပါယ်ဖော်ဆောင်နိုင်သော ဒီမိုကရေစီသည် ပန်းတိုင်ဖြစ်သကဲ့သို့ လမ်းစဉ်လည်းဖြစ်သည့်အတွက် ဒီမိုကရေစီစံတန်ဖိုးများဖြစ်သည့် လူသားတိုင်းတန်းတူညီမျှ အခွင့်အရေး ရရှိခံစားခွင့်ရှိရေး၊ တန်းတူညီမျှ ဆက်ဆံခွင့်ရရှိရေးတို့မှာ လွန်စွာအရေးပါပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ၂၀၂၂ ခုနှစ် နိုင်ငံတကာဒီမိုကရေစီနေ့ ထုတ်ပြန် ချက်တွင်ပါဝင်သော “မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် အစွမ်းကုန်ဆက်လက်ကြိုးပမ်းသွားမည်” ဟူသော ကတိကဝတ်အား အသိအမှတ်ပြုလျက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးမှ ဝိုင်းဝန်း ပုံဖော်လျက်ရှိသော စစ် အာဏာရှင်စနစ်ပြုတ်ကျရေး၊ အကြမ်းဖက်မှုစနစ်မှန်သမျှချုပ်ငြိမ်းရေး၊ လူ့အခွင့်အရေးနှင့် တန်းတူ ညီမျှရေးကိုအလေးပေးသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် မိမိတို့ အမျိုးသမီးများမဟာမိတ်အဖွဲ့-မြန်မာမှလည်း တစ်တပ်တစ်အား ပါဝင်ကြိုးပမ်းသွားပါမည်ဟု ကတိပြု လျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

တော်လှန်ရေးသစ္စာဖြင့်

အမျိုးသမီးမဟာမိတ်အဖွဲ့-မြန်မာ
Women Advocacy Coalition- Myanmar



အမျိုးသမီးမဟာမိတ်အဖွဲ့ - မြန်မာ

Women Advocacy Coalition Myanmar (WAC- M)

Women Advocacy Coalition – Myanmar

MESSAGE FOR THE INTERNATIONAL DAY OF DEMOCRACY 2022

The United Nations General Assembly declared September 15, 2007 to be celebrated as the International Day of Democracy. The member states recognize this day to celebrate the values of democratic norms and standards, and the practice of the democratic system in their countries. Myanmar began celebrating International Day of Democracy in 2011.

With this year's theme being, "Protecting Press Freedom For Democracy", the Committee Representing Pyidaungsu Hluttaw (CRPH) commemorates International Day of Democracy amidst the current political upheaval and the systematic destruction by the military of Myanmar's democratic transition process. This effort is a testament to the upholding of democratic values despite the country facing an existential threat.

Democracy as a form of government, is government by and for the people, in which a democratic governance system is not only the end goal, but also where the democratic processes are equally important. The systems and processes guarantee equal rights treatment and opportunities for all people and are the key cornerstones of democracy.

Acknowledging the promise made in the CRPH's communique for the 2022 International Day of Democracy, which vows to work tirelessly to restore democracy and end the military dictatorship in Myanmar, we, the Women Advocacy Coalition (WAC-M), pledge to meaningfully participate and contribute to the abolishment of the military dictatorship and all forms of violence, in concert with ethnic nationalities, in building a federal democratic union that values human rights and equality.

In Revolutionary Spirit,

Women Advocacy Coalition- Myanmar



WAC-Myanmar@protonmail.com



WACMyanmar2021



WACMyanmar2021